



ပျာကညီဘျာထံခဝုရှာန်

တၢ်ကစိၣ်ကြၢးသ့ၣ်ညါ

၃၉၆, ဘိၣ်ခူၤကျဲ, လိမတီၣ်, ဝုၤတကူၣ်
Ph. 95-1-214899(Ext. 123)
E.mail. kbccd08@gmail.com
Web - kbcm1913.org

နီၣ်ဂံၢ်(၁)

လိယနူၤအါရံၤ, ၂၀၁၇နံၣ်

ပျာကညီဘျာထံခဝုရှာန်(၉၉)ဘျီတဘျီတမျာ်တၢ်အိၣ်ဖိၣ်ဖးဒိၣ်အကစိၣ်

လၢယွၤအတၢ်ဆိၣ်ဂ့ၤအိၣ်အမုၢ်လၢပတဲတသ့တလၢာ်ဘၣ်အယံ, ပမၤတံၤဘၣ်ကျဲပျာကညီဘျာထံခဝုရှာန်(၉၉)ဘျီတဘျီတၢ်အိၣ်ဖိၣ်ဖးဒိၣ်ဂ့ၤတၢ်ဘၣ်ဘၣ်ဒီး သးအိၣ်ပာ်ဖျါထီၣ်က့ၤ တၢ်အိၣ်ဖိၣ်ဖးဒိၣ်တစိၣ်အံၤဒီးန့ၣ်လၢကမ့ၢ်တၢ်သးခုလၢပလၢအဖးဘၣ်ကိးဂၤဒီးအဂီၢ်န့ၣ်လီၤ.

ပမံးဘျးဒီးဆၢဂ့ၤဆၢဝါက့ၤ ပကီၢ်ကယါမိၢ်ပုၤဘျာထံတၢ်အိၣ်ဖိၣ်ဖးဒိၣ်ကိးတၢ်အိၣ်ဖိၣ်ဖးဒိၣ်န့ၣ်တဖၣ်, တၢ်အိၣ်ဖိၣ်ဖးဒိၣ်ဖိလံၤလၢလီၤယံၤလီၤဘျးကိးဂၤဒီးလၢအတၢ်အိၣ်တၢ်သးအိၣ်အယံန့ၣ်လီၤ. မိယွၤအတၢ်ဆိၣ်ဂ့ၤလၢပျာကညီဘျာထံခဝုရှာန်ဟ့ၣ်တန့ၢ်တသ့ဘၣ် ကလီၤဘၣ်ကျဲလၢသ့ဝဲကိးဂၤဒီးအလီၤတက့ၢ်.



၁. တၢ်အိၣ်ဖိၣ်ဖးဒိၣ်အသၢကတီၢ်, တၢ်လီၤတၢ်ကျဲဒီးတၢ်တီၢ်ထူ

တၢ်ဆၢကတီၢ်- ၂၀၁၇နံၣ်, လိယနူၤအါရံၤ(၄)သီဟါ တုၤ (၈)သီ တၢ်လီၤတၢ်ကျဲ- ကီၢ်ကယါမိၢ်ပုၤ, ဝုၤဒံမိဆိၣ် တၢ်တီၢ်ထူ - “လၢထီၣ်ပွဲၤထီၣ်လၢတၢ်ထုကဖၣ်တဘိယုၤယီ”



၂. တၢ်ရဲၣ်တၢ်ကျဲတဖၣ်

- က. တၢ်အိၣ်ဖိၣ်ဖးဒိၣ်တၢ်ရဲၣ်တၢ်ကျဲအမူး
 - လိယနူၤအါရံၤ(၄)သီ, ၂၀၁၇နံၣ် ဟါ(၆:၀၀-၇:၀၀)န့ၣ်ရဲၣ်
 - ပျာပၤလီၤဆ့ၣ်နီၤ - Rev.ယွၤဒုးမူ(နီၣ်ရဲၣ်သယံ)
 - တၢ်သးဝံၣ်ရဲ - ခဝုရှာန်ဝဲၤလီၤပျာမၤတၢ်ဖိ
 - တၢ်ကစိၣ် - သရၣ်ဒိၣ်ဖဲဘူထံမု (ကီၢ်ကယါဖူး)
 - တၢ်သးဝံၣ်ရဲ - လံာ်စိဆ့ၣ်ကိၣ်ပာ်ဖျါ
 - နီၣ်ဒံဒံအတၢ်ကတီၢ် - Rev. Dr ကြိထံၣ်ဒုၣ်(ကရၢခိၣ်)
 - တၢ်ကတီၢ်တူၢ်လီၤသမံၤလီၤဆိ - Rev. Dr စဲမစၢၣ်(နီၣ်ရဲၣ်)
 - တၢ်ထုကဖၣ် - Rev. စဲမစၢၣ်လး(ကီၢ်ပယီၤဘျာထံခဝုရှာန်)
 - တၢ်ဆိၣ်ဂ့ၤပျာ - Rev. Dr. မၤဂ့ၤတံၣ်(ကရၢခိၣ်စၢၤ)
- ပအိၣ်ဒီးသမံၤလီၤဆိလၢတဲအိၣ်သကိးပျာတနီၤ ဒီးဘၣ်တၢ်တူၢ်လီၤအိၣ်လၢ ခဝုရှာန်နီၣ်ရဲၣ်န့ၣ်လီၤ.



- Rev. စဲမစၢၣ်လး (ကီၢ်ပယီၤဘျာထံခဝုရှာန်)
- သရၣ်ဆဲးဘျဲၣ် (Australia)
- Rev. အဲထနီၣ်ထီ (Australia)
- စီၤတူၢ်မံၤ (New Zealand)

ကီၢ်ကယါမိၢ်ပုၤအတၢ်တူၢ်လီၤတၢ်ရဲၣ်တၢ်ကျဲ တၢ်ကတီၢ်တူၢ်လီၤ-သရၣ်ဒိၣ်လိဂဲၤထူ(ကီၢ်နီၣ်ရဲၣ်) တၢ်တူၢ်လီၤတၢ်သးဝံၣ်လၢကီၢ်ဖိကီၢ်လံၤတဖၣ်န့ၣ်လီၤ.



ခ. ဝီၤထၢၣ်သၢတၢ်ထုကဖၣ်အတၢ်ရဲၣ်တၢ်ကျဲ ကိးဝီၤဒီးဝီၤ(၅:၃၀-၆:၀၀)န့ၣ်ရဲၣ်ဝီၤထၢၣ်သၢတၢ်ထုကဖၣ်အတၢ်ရဲၣ် တၢ်ကျဲဘၣ်တၢ်သးကျဲၤအိၣ်လၢ ပျာကညီဘျာထံခဝုရှာန်တၢ်သးခုကစိၣ်ဒီးမံးရှာန် ဝဲၤကျဲၤန့ၣ်လီၤ.

ဂ. တၢ်ဘျုးတၢ်ဘၢအတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်

လိယနူၤအါရံၤ(၅)သီ

■ဂီၤ(၇:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်ဒိၣ်ဝဲလ်ဒၢၣ် (ကီၢ်ပသံၣ်မိၣ်မ့း)

■ဂီၤ(၁၀:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်ဒိၣ်ဘၢနါဘၤဆၢ (ကီၢ်မိၣ်မ့း)

■ဟါ(၂:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev.ပိလူးထူ(ကီၢ်တီၤအူပကူ)

■ဟါ(၆:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်မုၢ်အဲၣ်ဘျုး(ကီၢ်ပကိတကူၣ်)

လိယနူၤအါရံၤ(၆)သီ

■ဂီၤ(၇:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်မုၢ်Dr.လဘၢနီၣ်(ကီၢ်ဖၣ်အၢၣ်မိၣ်လမ့ၣ်)

■ဂီၤ(၁၀:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်စၤလမိၣ်(ကီၢ်တကူၣ်)

■ဟါ(၂:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်ဒိၣ်Dr.ခရံၣ်စတီၣ်ဖၢၣ်ဒု(ပဘယဖ)

■ဟါ(၆:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်ဒိၣ်ဒၢဝဲတီ(ကီၢ်ပသံၣ်မိၣ်မ့း)

လိယနူၤအါရံၤ(၇)သီ

■ဂီၤ(၇:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်မုၢ်ဒိၣ်စွဲးဒံၣ်(ကီၢ်တီၤအူပကူ)

■ဂီၤ(၁၀:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်ဒိၣ်သုအိၣ်ထု (ကီၢ်ပသံၣ်မိၣ်မ့း)

■ဟါ(၂:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev.Dr သုရွၢၣ်(ကိၣ်သၢၣ်ဖျၢၣ်စ့ၤမ့ၤနရဲၣ်)

■ဟါ(၆:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - တၢ်စံၣ်တဲၤတဲၤလီၤခိဖျိတၢ်ဒုးန့ၣ်
ကီၢ်ကယါဖူးခ. တပှၤမၤသကိးတၢ်တဖၣ်

လိယနူၤအါရံၤ(၈)သီ

■ဂီၤ(၇:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်ဒိၣ်အဲၣ်မ့ၤ(ကီၢ်ဖၣ်အၢၣ်မိၣ်လမ့ၣ်)

■ဂီၤ(၁၀:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်မုၢ်ဒိၣ်.Dr စတဲလၣ်မု(နံ)(ပဘယဖ)

■ဟါ(၂:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်ဒိၣ်သးဒူ (ကီၢ်ကူးအ့)

■ဟါ(၈:၀၀)န့ၣ်ရဲၣ်တၢ်ပာ်စီဆ့ၣ်သးတၢ်ဘါ
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်မုၢ်အဲၣ်သမိး(ကီၢ်တီၤအူပကူ)

ဃ. တၢ်ရဲၣ်တၢ်ကျဲၤလီၤဆီတနီၤ

(၁)လံာ်လဲၢ်ဒီးတၢ်ဆဲးတၢ်လၢအတၢ်ရဲၣ်တၢ်ကျဲၤဘၣ်တၢ်သးကျဲၤအီၤခိဖျိ ကီၢ်ကယါမိၣ်ပုၣ်, အိၣ်ဒီးတၢ်ဟံၣ်ဖျါမုၢ်ကနီၣ်ဖိသၢၣ်ခွါအဲၣ်အူတၢ်အဲၣ်အထါ, တၢ်တုတၢ်ဖျိအသန့, ဒီးတၢ်သံတၢ်ပုၣ်အဂ့ၢ်တဖၣ် ဖဲလိယနူၤအါရံၤ(၇)သီဟါ(၇:၃၀-၁၀:၀၀)န့ၣ်ရဲၣ်န့ၣ်လီၤ.



(၂)တၢ်ပြာ်တဖၣ်

ခဝုၣ်တဘျီအံၤ ဝဲၤကျိၤလၢသးစၢ်တၢ်မၤဂီၢ်အိၣ်ဒီး ကရူၢ်တၢ်သးဝံၣ်ပြာ်, ယံာ်လွံၣ်တၢ်သးဝံၣ်ပြာ် ဒီးဖျါပီၣ်တၢ်ပြာ်တဖၣ်န့ၣ်လီၤ. ကရူၢ်တၢ်သးဝံၣ်ပြာ် ကီၢ်လၢန့ၣ်လီၤသတြီၤတၢ်အိၣ်(၁၆)ကီၢ်, ယံာ်လွံၣ်တၢ်သးဝံၣ်ပြာ်(၁၆)ကီၢ်ဒီး ဖျါပီၣ် တၢ်ပြာ်(၁၃)ကီၢ်န့ၣ်လီၤ.

- ကရူၢ်တၢ်ပြာ်ခိၣ်ဖးတၢ် - ကီၢ်ကယါမိၣ်ပုၣ်
- ယံာ်လွံၣ်တၢ်ပြာ်ခိၣ်ဖးတၢ် - ကီၢ်တီၤအူသၢၣ်တီၣ်ဘျီမိၣ်ပုၣ်
- ဖျါပီၣ်တၢ်ပြာ်ခိၣ်ဖးတၢ် - ကီၢ်ကယါမိၣ်ပုၣ် န့ၣ်လီၤ.



ဖျါပီၣ်တၢ်ပြာ် ခိၣ်ဖးတၢ်



ဟံလျာ်တၢ်သးဝံင်ဖိုင်



(င)တၢ်ဟ့ၣ်လီၤက့ၤခိၣ်ဖး

၁. ခရံၣ်ဖိတၢ်ကူၣ်ဘၣ်ကူၣ်သ့ဝဲကျိၤအိၣ်ဒီးတၢ်ဟ့ၣ်လီၤ(၂၀၁၅)န့ၣ်ပုၤဒီးစဲးသးပုၤအိၣ်ဘျးန့ၣ်တၢ်မၤလိခိၣ်ဖးတဖၣ်န့ၣ်လီၤ.

ပုၤဒီးစဲးအိၣ်ဝဲ(၂၁)ဂၤဒီး ပုၤလၢဒီးန့ၣ်ခိၣ်ဖးတၢ်မ့ၢ်ဝဲ-နီၣ်မ့ၢ်ဆဲး (ကီၢ်ပသံၣ်မ့ၢ်)န့ၣ်လီၤ.

၂. လံာ်လံာ်တၢ်ဆဲးတၢ်လၢဝဲကျိၤအိၣ်ဒီး(၂၀၁၆)န့ၣ် တၢ်ကတိၤသီဒီးလီၤဘၢတၢ်ဒီးစဲး(၃၃)ဘျီတဘျီ, ပုၤဒီးစဲးအိၣ်ဝဲ(၃၅၉)ဂၤ, ပုၤလၢဖျိထီၣ်(၂၉၆)ဂၤဒီး ပုၤလၢမၤန့ၣ်ခိၣ်ဖးတၢ်မ့ၢ်ဝဲ- နီၣ်လူလုၣ်ကံၤသး(ကီၢ်မ့ၢ်)န့ၣ်လီၤ.



စ. တၢ်ဒုတၢ်အူဒီးတၢ်သ့ၣ်ဝံင်သးဆၢတဖၣ်လၢ အဟဲမၤလၢကတိၤ တၢ်ရဲၣ်တၢ်ကျဲၤတၢ်သးဝံင်ရံၣ်

တၢ်အိၣ်ဖိုင်တဘျီအံၤ လံာ်စီဆံၣ်က့ၢ်လၢအဟဲတဖၣ်မ့ၢ်ဝဲ -ပဘယဖ, ကိၣ်သၣ်ဖျုၣ်စ့ၤမ့ၢ်န့ၣ်, ဖုစီဘူး, ပကိတကူၣ်, ကိၣ်တကူၣ်, ဟိတတး, တီအူပကူ, မုၢ်တြီၤ, ပံၣ်-သၣ်ယၣ်ဝံတံၣ်, ဆိံး, ဖုအိၣ်ဒွဲ, ဖုအိၣ်မိၣ်လမ့ၢ်, မ့ၢ်စံၣ်, မ့ၢ်ခိၣ်, ချၢၣ်လွၢ်ထီၣ်လံာ်စီဆံၣ်က့ၢ်တဖၣ်န့ၣ်လီၤ.



ပံကွဲၤပာ်ဖိုင်ဒီးတၢ်ဒုတၢ်အူ

ပဘယဖ, တီအူပကူ, ပကိတကူၣ်, ကယါမိၣ်ပုၤဒုပလ့ၣ်, ကါပလၢတၢ်အိၣ်ဖိုင်တၢ်ဒုတဖၣ်န့ၣ်လီၤ.



မၤလၢကတိၤယုၤဒိဖျိတၢ်သးဝံင်တဖၣ်




ဆ. တၢ်ဖဲးတၢ်မၤအတၢ်ပာ်ဖျိတဖၣ်

လၢတၢ်ဖဲးတၢ်မၤအတၢ်ပာ်ဖျိတဖၣ် ပနၢ်ဟူဘၣ်က့ၢ်ပုၤကညီဘျာၣ်ထံခဝၢ်ကမ်းတံာ်မၤတၢ်အတၢ်ပာ်ဖျိ, ကျိၣ်စ့အတၢ်ပာ်ဖျိတဖၣ်, ဝဲကျိၤတဖၣ်, ကမ်းတံာ်ဂၢ်ကျၢၤ, တၢ်တံာ်ကျဲၤတဖၣ်ဒီး ပုၤကညီဘျာၣ်ထံယွၢ်ဝဲပိညါဖျိစိမိမိအတၢ်ပာ်ဖျိဒီး ပနၢ်လၢကမၤသးခဝၢ်က့ၢ်ဖိလံၤကိးဂၤလၢအဆိၣ်ထွဲတၢ်မၤဒီး ဒုးသးဆူၣ်ဒိၣ်ထီၣ်အိၣ်လၢတၢ်မၤသကိးအဝီၣ်စ့ၢ်ကိးလီၤ.



CSSDD တၢ်ဒုးန့ၣ်ဒၢး ပဲခဲးဒိးဝဲလဲကျိၤ



တၢ်ဘါကတိၢ်



ည. တ်ဆဲးလီမံအတတ်ပံဖျါ

၎င်းဆိုင်ခေါ်ကယါခိပိုပို

နံၤသီ-စ.၂၀၁၇

နံၤခိပို	ကိတ်	သရဲခိပိုပံၤစု	သရဲခိတပံၤစု	လဲၤခိဆဲးကိတ်/ကိတ်ခိ	ကမ္ဘာ်	ဝဲၤခိပို
၁	ကိတ်သံၣ်ခိပိုမုး	၄၂	၇၆	၄၉	၁၃၇	၃၀၄
၂	ကိတ်တကူၣ်	၃၂	၁၁၆	၉၅	၂၇၉	၅၂၂
၃	ကိတ်ပိကတး	၁၁	၄၃	၃၅	၁၄၄	၂၂၃
၄	ကိတ်တိအုပကူ	၃၀	၉၃	၅၁	၁၄၆	၃၂၀
၅	ကိတ်ဖိအုခိခိပိုလဲၣ်	၉	၃၂	၅၄	၃၈	၁၃၃
၆	ကိတ်ခဝဲၣ်ဘျး	၂	၁၅	၃	၆	၂၆
၇	ကိတ်တိအုသ့ၣ်တိုၣ်မိၤပုၤ	၁	၃၃	၄	၁၀၆	၁၅၇
၈	ကိတ်တိအုတံၤခါၣ်ကံၤဘါ	၆	၃၃	၁၄	၁၀၂	၁၅၅
၉	ကိတ်ပုၣ်သ့ၣ်ယၣ်ဝဲၣ်	၁၂	၂၁	၂၂	၃၃	၈၈
၁၀	ကိတ်ကယါခိပို	၁၃	၄၆	၃၈	၅၉	၁၅၆
၁၁	ကိတ်ဆဲး	၄	၄၅	၃၉	၁၈	၁၀၆
၁၂	ကိတ်မုး	၁၀	၃၄	၃၄	၄၆	၁၂၄
၁၃	ကိတ်ချါၣ်လီၤထူၣ်	၆	၄၈	၂၅	၃၈	၁၁၇
၁၄	ကိတ်ထးခိ	၂	၂၂	၁၇	၂၇	၆၈
၁၅	ကိတ်ဖိၣ်တီၤ	၄	၁၈	၄၅	၉	၇၆
၁၆	ကိတ်ဘျး	၂	၉	၁	၁၂	၁၂
၁၇	ကိတ်ကယါမုး	၄	၁၈	၅	၆၄	၉၁
၁၈	ကိတ်ပကိတ်ကူၣ်	၆	၁၄	၁၈	၃၉	၇၇
၁၉	ကိတ်ကုးအု	၄	၁၄	၁	၂၄	၄၃
၂၀	ကိတ်ခိပို	၂	၁၁	၁၅	၄	၃၂
၂၁	ပ.ဘ.ယ.ဖ	၂	၇	၁၃	၄	၁၅
၂၂	ခဝုၣ်ခါၣ်လီၤ	၇	၇၃			၈၀
၂၃	တမံၤ	၂	၄		၈	၁၄
၂၄	ပာဆုၣ်တၢ်ကမံးတံၣ်	၃၁	၁၀			၄၁
၂၅	ခုၣ်တံၣ်ခိပိုတၢ်ဆါဟံၣ်	-			၁၆	၁၆
၂၆	KKBBS & C	-	၃	၉		၁၂
	ပံၤခိပိုလဲၣ်	၂၅၇	၈၃၈	၇၁၂	၁၃၃၄	၃၄၄၁

သရဲခိပိုပံၤစု	၂၅၇
သရဲခိတပံၤစု	၈၃၈
လဲၤခိဆဲးကိတ်ခိပို	၇၁၂
ကမ္ဘာ်	၁၃၃၄
ဝဲၤခိပို	၃၄၄၁

တံၢ်ဆဲးလီမံၤစုယံၣ်ခဲလၢၣ် - ၉၀၃၂၀၀၀
(နွံကလီၤသၢကလးခံကထိဘးတီၤတီၢ်)

တ. တံၢ်မၤညူၣ်မၤတီၢ်အတတ်ပံဖျါ

(99) KBC Annual Meeting တံၢ်ထၢဖျါတံၢ်မၤညူၣ် တံၢ်ဆဲးလီမံၤဒီးလဲၤဒီးအတတ်ပံဖျါ

No	A/C	ဝဲၤခါ	လဲၤဒီး စုမၤတံၢ်တလါ	တံၢ်ထၢဖျါ	တံၢ်ဂုၤတၢ်	ခဲလၢၣ် ပံၤခိပို
1	Reg	တံၢ်ဆဲးလီမံၤ		၉,၈၃၂,၀၀၀	၁,၂၅၀,၀၀၀	၁၀,၀၈၂,၀၀၀
2	O	စုမၤတံၢ်	၂,၅၂၂,၀၀၀	၁၁,၈၃၅,၀၀၀	၂,၇၇၀,၀၀၀	၁၅,၀၆၆,၀၀၀
3	DEM	တံၢ်သးစုတံၢ်ခိပိုခိပိုဝဲၣ်		၁,၅၅၅,၀၀၀		၁,၅၅၅,၀၀၀
4	DCEB	ခဲၣ်ခိပိုတံၢ်ကူၣ်တံၢ်ကူၣ်သ့ၣ်	၁,၃၅၀,၀၀၀	၁,၀၀၀,၀၀၀		၂,၃၅၀,၀၀၀
5	BCC	တံၢ်ကယုကယုဒီးတံၢ်ကူၣ်လဲၤတံၢ်ခါ	၂,၇၇၀,၀၀၀	၅၃၀,၀၀၀		၃,၃၀၀,၀၀၀
6	DLP	တံၢ်ကတိကတိမုးဒီးတံၢ်ခိပိုခိပိုခိပို	၁,၅၂၀,၀၀၀	၄၃၀,၀၀၀		၁,၉၅၀,၀၀၀
7	D.Ccm	တံၢ်ဘိထံၣ်တံၢ်ခိပိုလဲၤသ့ၣ်	၁,၅၆၀,၀၀၀	၅၅၀,၀၀၀		၂,၁၁၀,၀၀၀
8	DLC	လဲၤခိပိုတံၢ်ဆဲးလီမံၤကမံးတံၣ်	၁,၄၅၀,၀၀၀	၇၅၀,၀၀၀		၂,၂၀၀,၀၀၀
9	DCSSD	ခဲၣ်ခိပိုတံၢ်မုးမုးစးတံၢ်ဂုၤထီၣ်သီထီၣ်	၁,၄၃၀,၀၀၀	၄၅၀,၀၀၀		၁,၈၈၀,၀၀၀
10	DM	သရဲခိပိုဝဲၣ်		၉၃၀,၀၀၀		၉၃၀,၀၀၀
11	DT	ယုမုးတံၢ်ဝဲၣ်		၁,၂၅၀,၀၀၀		၁,၂၅၀,၀၀၀
12	DW	ပိၣ်ခိပိုဝဲၣ်	၂,၄၅၀,၀၀၀	၁,၁၂၆,၀၀၀		၃,၅၇၆,၀၀၀
13	DMN	ပိၣ်ခိပိုဝဲၣ်	၁,၅၀၀,၀၀၀	၅၅၀,၀၀၀		၂,၀၅၀,၀၀၀
14	D.Psh	ထုးတံၢ်ဂုၤလဲၤလဲၤခိပိုဝဲၣ်	၁,၇၀၀,၀၀၀			၁,၇၀၀,၀၀၀
15	DYV	ဝဲၣ်တံၢ်လၢသးစုတံၢ်မၤအဲၣ်		၃,၅၄၅,၀၀၀		၃,၅၄၅,၀၀၀
16	CMPIH	နံၣ်ကယုခံၣ်တံၢ်တပတီၢ်			၁,၆၄၀,၀၀၀	၁,၆၄၀,၀၀၀
17	PLKwe	ပံၤကူၣ် တံၢ်ထၢဖျါဒီးပုၤတကညးတံၢ်တကတံၢ်		၂,၀၂၀,၀၀၀	၁,၇၆၀,၀၀၀	၃,၇၈၀,၀၀၀
18		တံၢ်ဆဲးလီ (၂)ဘျီ			၁,၆၅၀,၀၀၀	၁,၆၅၀,၀၀၀
		ပံၤခိပို	၁၈,၂၇၁,၀၀၀	၃၅,၉၉၀,၀၀၀	၂၅,၈၁၀,၀၀၀	၈၀,၀၇၁,၀၀၀

USD \$ 347
Bath 140

ထ. တံၢ်စံးဘျးစံးဖျါဒီးတံၢ်ကွဲး

စံးဘျးကွဲးပုၤဘၣ်မုးဘၣ်ဒါလၢ ခဝုၣ်ကတီၢ်ကိးဂၤလၢအတတ်ပံဖျါပုၤမုးဒါဒီးတံၢ်မၤသကိးအယံၣ်န့ၣ်လီၤ. စံးဘျးကွဲးပုၤလၢအဟဲတုၤမၤလၢကပီၤယုၤလၢတံၢ်ညူၣ်ထီၣ်ဘါထီၣ်ဒီး တံၢ်ဟ့ၣ်မၤညူၣ်မၤတီၢ်ကိးဂၤလီၤ. စံးဘျးကွဲးပုၤလၢအဟဲတုၤဒီးဆုၣ်လီၤတံၢ်မၤညူၣ်မၤတီၢ်ဒီးသ့ၣ်နီၣ်ဘါထုကဖၣ်ကိးဂၤန့ၣ်လီၤ.

ကွဲးပုၤကိးဂၤဆုၣ်(၁၀၀)ဘျီတဘျီ ကမ္ဘာ်တံၢ်အိၣ်ဖျါဖးဒိၣ်လၢ ကဘၣ်ဝဲ ဒ်တံၢ်ဟ့ၣ်မၤညူၣ်မၤလၢအံၤလီၤ.

တံၢ်ဆၢကတီၢ်- ၂၀၁၈နံၣ်, လၢယန့ၣ်အါရံၣ် (၃)သီတုၤ(၇)သီတံၢ်လီၤ - ကိတ်ကယါဖူးဘျးထံတံၢ်အိၣ်ဖျါသကိးတံၢ်အိၣ်ဖျါ, ဆိၣ်ဘီသဲတံၢ်တီၢ်ထူ - “လၢထီၣ်ပုၤထီၣ်လၢခိၣ်န့ၣ်အတတ်ပံဖျါဒိၣ်တုၣ်ခိၣ်ပုၤ”

ခိၣ်န့ၣ်အသိတဖၣ်လၢ (၂၀၁၇-၂၀၁၉)နံၣ်တံၢ်မၤအဝီအဂီၢ်



တရၢခိၣ် - Rev.Dr.ခြံန့ၣ်
 ကရၢခိၣ်စၢၤ - သရဲခိပိုခိၣ်Dr.မုးဖိ, Rev.သုအိၣ်ထု
 ပုၤဟ့ၣ်ကူၣ်တံၢ် - Rev.စံးမုးတီၤသး, သရဲခိပိုDr.ခိၣ်ဖိ, သရဲခိပိုDr.ယံၣ်အုလး
 ပုၤန့ၣ်တံၢ်တဖၣ်- သရဲခိပိုမုးဖိ(ပုၤန့ၣ်တံၢ်ခိၣ်), သရဲခိပိုမုးဖိ(ပိၣ်မုးဝဲၣ်ကျီ), သရဲခိပိုယုၤဆိၣ်ဝဲၣ်(ပိၣ်ခိၣ်ကျီ),
 Rev.Dr.မိစံးသ့(တံၢ်ကတိကတီၢ်ဒီးခိၣ်ထီၣ်ထီၣ်ခိၣ်န့ၣ်ဝဲၣ်ကျီ),
 သရဲခိပိုစံးဘျးဝါ (ဝဲၣ်ကျီလၢသးစံးတံၢ်မၤဂီၢ်)
 ပုၤန့ၣ်တံၢ်သယံ - သရဲခိပိုDr.စုန့ၣ်ဖိ(ပိၣ်မုးဝဲၣ်ကျီ)



သရဲခိပိုမုးဖိ သရဲခိပိုမုးဖိသ့ သရဲခိပိုယုၤဆိၣ်ဝဲၣ် Rev.Dr.မိစံးသ့ သရဲခိပိုစံးဘျးဝါ သရဲခိပိုDr.စုန့ၣ်ဖိ



ခဝုၣ်ကတီၢ်အိၣ်ဒီး တံၢ်မၤလၢကပီၤဒိၣ်န့ၣ်လၢမၤတုၤတံၢ်တဖၣ်လၢအမုၢ် ကရၢခိၣ်-သရဲခိပိုခိၣ်Dr.ကြိထံၣ်ဒုၢ်, ကရၢခိၣ်စၢၤ-Rev.Dr.မၤပုၤတုၤ, Rev.လိဖိ, ပုၤဟ့ၣ်ကူၣ်တံၢ်-သရဲခိပိုDr.မုးဖိခိၣ်, Rev.Dr.ခြံန့ၣ်, Rev.သုအိၣ်ထု, ပုၤန့ၣ်တံၢ်ခိၣ်သရဲခိပိုDr.ယံၣ်အုလး, ပုၤန့ၣ်တံၢ်တဖၣ်-သရဲခိပိုခိၣ်ခဲလၢၣ်(ဝဲၣ်ကျီလၢသးစံးတံၢ်မၤဂီၢ်) သရဲခိပိုDr.ယုထူ(တံၢ်ကတိကတီၢ်ဒီးခိၣ်ထီၣ်ထီၣ်ခိၣ်န့ၣ်ဝဲၣ်ကျီ)ဒီး သရဲခိပိုမုးဖိ(ပိၣ်မုးဝဲၣ်ကျီ)တဖၣ်န့ၣ်လီၤ.

